

မြူးထောင် က၊ <hmyon: htaun> 用鱼筍捕鱼虾：ငါးကို ~ ရှိဖမ်းကြ၏။ 用鱼筍捕鱼。

မြူးသားလှည့် န၊ <hmyon: dh-hle'> 鱼筍的侧面开口

မြောက် က၊ <hmyaut> ①高举，抬高：သူသည်ကုလားထိုင် တလုံးကိုလက်တဖက်တည်းဖြင့် ~ ထားနိုင်သည်။ 他能用一只手举起一把椅子。②推举，封：လူတော်လူကောင်းကိုဥက္ကဋ္ဌ ~ မိဘိုလိုသည်။ 应当把优秀分子选为主席。 / မင်းသမီးတပါးကိုမိဖုရား ~ သည်။ 封一位公主为皇后。③捧，抬举：ချောက်တိုင်းလည်းမကြောက်နှင့်၊ ~ တိုင်းလည်းမမြောက်နှင့်။ 既不要被别人的威胁吓倒，也不要因他人吹捧而自命不凡。

④煽动 ⑤【数】乘

မြောက်ကော် က၊ <hmyaut kaw> ①撬起 ②奉迎，吹捧：အချို့ကားသူတဖက်သားကို ~ ရှိညှာဝါးစားသောက်တတ်၏။ 有些人善于靠吹捧别人过活。

မြောက်ကိန်း န၊ <hmyaut kein:> 【数】乘数

မြောက်ချီ က၊ <hmyaut khyi> (诗)高举，奉承

မြောက်ချီး က၊ <hmyaut khyi:> 奉承，吹捧，颂扬

မြောက်ခြေ န၊ <hmyaut khyei:>【数】= မြောက်ကိန်း

မြောက်စား က၊ <hmyaut sa:> 提拔，抬举，封官

မြောက်စည် န၊ <hmyaut si> 皇帝上朝时打的鼓

မြောက်တင် က၊ <hmyaut tin> ①扔高，抬高 ②推举，选举

မြောက်ထိုးကော်ပင့် က၊ <hmyaut hto: kaw pin'> = မြောက်ထိုးပင့်ကော်

မြောက်ထိုးပင့်ကော် I က၊ <hmyaut hto: pin' gaw> 挑唆，煽动：သူကကျွန်တော့်အား ~ လုပ်သည်။ 他对我进行煽动。 II န၊ <hmyaut hto: pin' gaw> 挑唆的，煽动的：သွေးခွဲစနစ် ~ ပြုခြင်းကိုခံရသည်။ 受了分裂主义的挑拨离间。

မြောက်ပေး က၊ <hmyaut pei:> 挑唆，唆使：ကလေးအချင်းချင်းရန်ဖြစ်အောင် ~ မနေနဲ့ 不要挑唆小孩打架。

မြောက်ပင့် က၊ <hmyaut pin'> ①吹捧，夸奖 ②煽动，唆使

မြောက်ဖော်ကိန်း န၊ <hmyaut phaw gein:> 【数】系数

မြောက်မြင့် က၊ <hmyaut hmyin'> 举高，抬高：သူတပါး ~ တိုင်းမြောက်မြင့်မသွားသင့်ပေ။ 不应该听人一吹捧就自以为了不起。

မြောက်ရက်နိုး န၊ <hmyaut ya' gein:> 【数】乘积，积数

မြောက်ရလမ် န၊ <hmyaut ya' lat> = မြောက်ရက်နိုး

မြောက်လုံးပင့်လုံး န၊ <hmyaut lon: pin' lon:> 吹捧之词，阿谀之词

မြောက်လမ် န၊ <hmyaut lat> = မြောက်ရက်နိုး

မြှိုက် က၊ <hmyait> ①烧烤，焦烧：မီးနဲ့ ~ တဲ့ကြက်သား 烤鸡肉，烧鸡肉 ②(喻)骗取，蒙骗

မြှိုက်ချူ က၊ <hmyait khyu> (罕)骗取，诈骗

မြှင့် က၊ <hmyin'> 提高，升高，举高，促进：အရည်အချင်းကို

~ ဘိုကြိုးစားပါ။ 努力提高水平。 / ကုန်ဈေးနှုန်းကို ~ လိုက်သည်။ 提高价格。

မြှင့်တင် က၊ <hmyin' tin> 提高，促进：ကုန်ထုတ်လုပ်ရေးကို ~ ရမည်။ 要提高生产。 / ဈေးနှုန်း ~ သည်။ 提高物价。 / တိုက်ခိုက်ရေးစိတ်ဓာတ်ကို ~ ပေးလိုက်သည်။ 提高斗志。 / ရာထူး ~ ပေးသည်။ 提升职务。

မြှင့်မြောက် က၊ <hmyin' hmyaut> 高举，吹捧：မိမိအား ~ ရှိပြောဆိုသူကိုသတိထားပါ။ 要警惕吹捧自己的人。 / ကားကိုလျက်ဖြင့် ~ သည်။ 用千斤顶把汽车顶起。

မြှောင့် န၊ <hmyaun'> ①(植物的种子、果实或球茎自然形成的)瓣儿 ②棱儿：သုံး ~ ဖန်တုံး 三棱镜

မြှောင် က၊ <hmyaun> ①裹紧：ခါးတောင်း ~ အောင်ကျိုက်ထားသည်။ 把筒裙从胯间紧紧裹到腰部。 ②寄食于人：~ စားသည်။ 寄食于人。 ③贴紧，紧挨，贴近：အိမ်၏ နောက်ဖက်တွင်မီးဖိုခန်း ~ ရှိဆောက်ထားသည်။ 紧挨着屋后盖了厨房。 ④沿着：မြစ်ရိုးကို ~ မောင်းခွဲကြသည်။ 沿着河岸行驶。 ⑤追加，加上：၁၀နှစ်သို့ထောင်၊ ငွေဒဏ် ~ ရှိ၊ ခံဆောင်ရမည်။ 被判处十年徒刑另加判罚款。 ⑥依附

မြှောင်စား က၊ <hmyaun sa:> 寄食

မြှောင်စီ က၊ <hmyaun si> 把小宝石镶在大宝石周围

မြှောင်ဆွယ် က၊ <hmyaun hswe> 附加，附带：အိမ်ကြီးဘေးတွင်အိမ်ငယ်ကလေးတဆောင်ကို ~ ရှိဆောက်လုပ်ထားသည်။ 在屋子旁边又加盖一间小坡屋。

မြှောင်ပေါင် က၊ <hmyaun paun> (古)附加：ဆံပင်နည်း၍ဆံစု ~ ပြီးထုံးရသည်။ 头发少，只能加上假发梳成髻。

မြှောင်ပေါင်စား က၊ <hmyaun paun sa:> 寄食：သူများအိမ်မှာ ~ နေသည်။ 寄食在别人家。

မြှောင်း န၊ <hmyaun:> ①(木工)沟槽：အ ~ 沟槽 ②细长条状物：သင်္ဘောသီးတ ~ (切好的)一片木瓜

မြှောင်းချိုး I န၊ <hmyaun: gyo:> (木工)沟槽 II က၊ <hmyaun: khyo:> 刨槽

မြှပ်ရိုး န၊ <hmyat yo:> 锁骨

မြှုပ် က၊ <hmyout> ①埋，埋伏，弄沉：လူသေကိုတွင်းတွင်း၍ ~ သည်။ 埋葬死人。 / ရန်သူသင်္ဘောနှစ်စင်းကိုတိုပိုဒိုဖြင့် ~ လိုက်သည်။ 用鱼雷击沉两艘敌舰。 / တပ် ~ သည်။ 设埋伏。 ②(喻)投资：အရင်းအနှီး ~ သည်။ 投资。 ③省略：ဇာတ်ကွက်အချို့ကို ~ ထားသည်။ 部分剧情略去了。 ④隐瞒，隐姓埋名；匿影藏形，销声匿迹：ရွာတရွာတွင်ဇာတ် ~ ရှိနေသည်။ 隐身匿迹于某一个村子里。

မြှုပ်ကွယ် န၊ <hmyout kwe> (小说，戏剧的)伏笔，伏线，埋伏的情节

မြှုပ်နှံ က၊ <hmyout hnan> ①埋入，埋葬：လူသေကို ~ သည်။ 把尸体埋葬了。 ②投资：အရင်းအနှီးများများမ ~ ပေ။ 没有投入很多资金。